

## MOTOR VEHICLE INSURANCE PROPOSAL FORM

မော်တော်ယာဉ် အာမခံအဆိုလွှာ

အဆိုလွှာအမှတ် Proposal No.		ပေါ်လစီအမှတ် Policy No.			
အာမခံကိုယ်စားလှယ်အမည် Insurance Agent Name		ကိုယ်စားလှယ်လိုင်စင်အမှတ် Agent License No.			
အဆိုပြသူ သို့မဟုတ် ယာဉ် PROPOSER OR OWNE	ဦင်ရှင်၏ အချက်အလက်များ R DETAILS				
အဆိုပြုသူ၏အမည် (မှတ်ပုံတင်တွင်ပါရှိစေ Name of Proposer (in full)	သာ နာမည်အပြည့်အစုံ)				
တစ်ဦးချင်းအာမခံထားသူအတွက် For Individual Customer					
နိုင်ငံသားမှတ်ပုံတင် အမှတ်/ နိုင်ငံကူးလ NRC No. / Passport	ირყინ	အလုပ်အကိုင် Business of Profession			
ဆက်သွယ်ရန် ဇုန်းနံပါတ် Contact No.		အီးဖေး(လ်) E-mail			
20.2-2-79	Building No. (ඛ්නදංරා/	Street (လမ်း)			
အဆိုပြုသူ၏ နေရပ်လိပ်စာ Insured's Address					
Ward/ Village (ရပ်ကွက်၊ ကျေးရွာ)	Township (မြို့နယ်)	City (🖧)			
UNEORMATION ABOUT  ယာဉ်မှတ်ပုံတင်အမှတ် Registration No.  ယာဉ်အမှိုးအမည်/ ပုံစံ Make & Model	တ်သက်သော အချက်အလက်များ INSURED VEHICLES	ယာဉ်အမျိုးအစား Type of Body			
ထုတ်လုပ်သည့်ခုနှစ် Manufacturing Date		မြင်းကောင်ရေ/ စုံအရေအတွက် Horsepower /No. of Seats			
အင်ဂျင်အမှတ် Engine No.		ဘောင် (ဗရိပ်အမှတ်) Chassis No. (in detail)			
ယာဉ်စန့်မှန်းကာလတန်စိုး (အသုံးအဆောင်မှ Vehicle Estimated Value (Including Acce	ssories) Kyats	နောက်တွဲ ကျပ် Trailer (if any) Kyats			
လေကာမှန်တန်မိုး Value of Wind Screen Kyats ရေးနှင့/အငှားစားချုပ်ဖြင့် ဝယ်ယူထားပါက o Hire Purchase / Lease (in detail)	Value of Sun Roof/ Moon Roof   ဝယ်ယူထားခဲ့သည့် ကုမ္ပဏီအမည်/ဘက်	ကျပ် မြင်တွင်းကျယ်မှန်တန်ဖိုး ကျပ် Kyats Value of Panorama Roof Kyats			
အင်ဂျင်အား မြှင့်တင်ပြောင်းလဲတပ်ဆင်ထားပြ Has an engine been making upgrade to		୍ଧି Yes ଧର			
အာမခံထားသော ယာဉ်နှင့် o INFORMATION ABOUT	တ်သက်သော အချက်အလက်များ INSURED VEHICLES				
အာမခံသက်တမ်း Period of Insurance	၃ (လ) 3 Months	6 (∞) e (∞) 5 (∞) 6 Months 2 Months 12 Months			
နုတ်ဖြတ်ငွေအကာအကွယ် Nil Excess	[	ω Yes No			
မူလတန်စိုးမှလျော့ပေးငွေ Standard Excess Discount	25,000 ks	35,000 ks 60,000 ks			
ဝိုမိုကောင်းမွန်လာရြင်း Betterment	[	ယူ Yes Vo			

သင့်တောင်းများချီ သချွတ်သလက်များ  အာမစ်တာအာသတ်သားရှိခဲ့ပါတဲ့ လည်းသည်တဲ့ မှုတ်ပြုသည် သားမှ တော်မှုတွေ မော်ပြုသည် မှုတ်ပြုသည် သည်တော်မှုသည် မှုတ်ပြုသည် မှုတ်ပြုသည့် မှုတ်ပြုသည် မှုတ်ပြုသည် မှုတ်ပြုသည် မှုတ်ပြုသည် မှုတ်ပြုသည် မှုတ်ပြုသည် မှုတ်ပြုသ	အဝိုအကာအကွယ် ဝယ်ယူ IF YOU WOULD LIKE		COVER	IS				
Acts or God   West Plants   The				North Base	ကိုယ်အင်္ဂါထိခိုက်မှုနှင့် ဆေးဝါးကုသမှု (Personal Accident & Medical Treatment)			
သာင်တာဘာမင်တားရှိပါတဲ့ ထိုသောမင်အရေး မေး မေး မေး မေး မေး မေး မေး မေး မေး မ		ရုက်း၊ ဆူပူမငြိမ်မသက်					ခိုးမှုအန္တရာယ် Theft	
ကာလောလသည် ကို ရောင်းရန်းမည့် သာရှိသောင်ရာများ အသေးစိတ်ထွက်သလက်များ မက်ပြုပါရန် Provide details of the drivers who will be driving the insured various  သည့် မှတ်ပွဲလင်းမှာရန် အလွှင့် ပြေနှင့် နေရန် မိုက်ပြုပေးမှာ မောင်းမှာ မောင်မေးမှာ မောင်မေး မောင်းမှာ မောင်းမှာ မောင်မေးမှာ မောင်မေးမှာ မောင်မေးမှာ မောင်မေးမှာ မောင်မေးမှာ မောင်မေးမှာ မောင်မေးမှာ မောင်မေးမှာ မောင်မေးမေးမှာ မောင်မေးမှာ မောင်မေးမေးမှာ မောင်မေးမေးမှာ မောင်မေးမှာ မောင်မေးမေးမှာ မေ	ယာဉ် အသုံးပြဲပုံ Specify the Usage	Car Private Truck	Comr	nercial Car Comm	ercial Truck	Mobile Plant Motor Bil	ke Special Car	
Provide details of the drivers who will be driving the insured vehicle  သည့် မှတ်ပျားသော မှတ်ပြားသည် အသင်လေးမှာပေး မှတ်ပြားသည် မှတ်ပြားသည် အသင်လေးမှာပေး မေးမေးမေးမေးမေးမေးမေးမေးမေးမေးမေးမေးမေးမ								
Name	အာမခံထားသောယာဉ်အား မောင်းန Provide details of the drivers wh	င်မည့် ယာဉ်မောင်းများ၏ အသေးစိ o will be driving the insured veh	တ်အချက်ဒ icle	ာလက်များ ဖော်ပြပါရန်				
အာမင်ကုမ္ပတိအမည် Name of Insurance Company ပေါ်လစီအမှတ် Policy No.  သင်အပါအဝင် ယစုယာဉ်ကို မောင်းနှင်မည်သူများ Has any insurer in respect of yourself or any other person who will drive, ever  အာမင်တာဖြင်းကို အာမင်လက်စ်သူမှ ငြင်းပယ်ရှိခဲ့ဖြင်း Has the insured ever deried the insurance  အလူးစည်းကင်းရက်ဖြင့် အုပ်ချိန်ပုံ Pay the premium with special conditions  ထာထားကြိုင်းကိုးမှာနိုင်လှင် အသေးစိတ်ဖော်မြင့န် If there is a first loss, please specify  အထုံပြုသွားစုံ ဖော်မြေကို  (အထုံပြုသည်)  အထုံပြုသည်၊  အထုံပြုသည်၊  Beclaration by Proposer  The declaration in this proposal shall be deemed to be based on the contract between the insurer and the insured and to be incorporated into this contract. LiWe undertake that it vehicle to be insured shall not be driven by anyone who to my/our knowledge, has been refused the acceptance and/or the renewal by any of the insurance company.					Duration	Whether or not he has committed a crime		
အာမင်ကုမ္ပတိအမည် Name of Insurance Company ပေါ်လစီအမှတ် Policy No.  သင်အပါအဝင် ယစုယာဉ်ကို မောင်းနှင်မည်သူများ Has any insurer in respect of yourself or any other person who will drive, ever  အာမင်တာဖြင်းကို အာမင်လက်စ်သူမှ ငြင်းပယ်ရှိခဲ့ဖြင်း Has the insured ever deried the insurance  အလူးစည်းကင်းရက်ဖြင့် အုပ်ချိန်ပုံ Pay the premium with special conditions  ထာထားကြိုင်းကိုးမှာနိုင်လှင် အသေးစိတ်ဖော်မြင့န် If there is a first loss, please specify  အထုံပြုသွားစုံ ဖော်မြေကို  (အထုံပြုသည်)  အထုံပြုသည်၊  အထုံပြုသည်၊  Beclaration by Proposer  The declaration in this proposal shall be deemed to be based on the contract between the insurer and the insured and to be incorporated into this contract. LiWe undertake that it vehicle to be insured shall not be driven by anyone who to my/our knowledge, has been refused the acceptance and/or the renewal by any of the insurance company.								
အာမင်ကုမ္ပဏီအမည် Name of Insurance Company ပေါ်လစီအမှတ် Policy No.  သင်အပါအဝင် ယစုယာဉ်ကို မောင်းနှင်မည်သူများ Has any insurer in respect of yourself or any other person who will drive, ever  သင်အပါအဝင် ယစုယာဉ်ကို မောင်းနှင်မည်သူများ Has any insurer in respect of yourself or any other person who will drive, ever  အသူမထားခြင်းကို အာပမံလက်စံသူမှ ငြင်းပယ်ခွင်းခြင်း Has the insured ever deried the insurance  အသူမည်းကင်းရွက်ခြင်း ဆိုပီနှစ်ပဲ Has the insured ever deried the insurance  အသူမည်းကင်းရွက်ခြင်း ဆိုပီနှစ်ပဲ Has the insured over deried the insurance  အသူမည်းကင်းရွက်ခြင်း တွင်ပနိုင်မို  အသူမည်းကင်းရွက်ခြင်း တွင်ပနိုင်မို  အသူမည်းကင်းရွက်ခြင်း တွင်ပနိုင်မို  (၂၀)  အထုံခြင်း သို့မဟုတ်ခဲ့သည်မှ မောင်းရနှင်မြင်းမြန်မှ အသမစ်ထားရှိသည်ဟု မှတ်သူများသည် အပစ်တက်သည်မှာ ကျွန်ပို မော်တက်သည်အား ကျွန်ုပ်အသူမှု မော်တက်သည် ကျွန်မိုမှုတာစန်ပူများသည် အပစ်တက်သည် အသုံချင်ရှိ  လက်စ်ခြင်း သို့မဟုတ် ႀက်တစ်းဆက်ခြင်းအား ခြင်းပယ်ခြင်းစုံရသူစစ်ဦးတစ်ဆောက်မှ မောင်းနှင့်ခြင်းမြန်ရှိ ကျွန်ပိုမှုတာစန်ယူပါသည်။  Declaration by Proposer  The declaration in this proposal shall be deemed to be based on the contract between the insurer and the insured and to be incorporated into this contract. LVWe undertake that the vehicle to be insured shall not be driven by anyone who to my/our knowledge, has been refused the acceptance and/or the renewal by any of the insurance company.								
အာမင်ကုမ္ပဏီအမည် Name of Insurance Company ပေါ်လစီအမှတ် Policy No.  သင်အပါအဝင် ယစုယာဉ်ကို မောင်းနှင်မည်သူများ Has any insurer in respect of yourself or any other person who will drive, ever  သင်အပါအဝင် ယစုယာဉ်ကို မောင်းနှင်မည်သူများ Has any insurer in respect of yourself or any other person who will drive, ever  အသူမထားခြင်းကို အာပမံလက်စံသူမှ ငြင်းပယ်ခွင်းခြင်း Has the insured ever deried the insurance  အသူမည်းကင်းရွက်ခြင်း ဆိုပီနှစ်ပဲ Has the insured ever deried the insurance  အသူမည်းကင်းရွက်ခြင်း ဆိုပီနှစ်ပဲ Has the insured over deried the insurance  အသူမည်းကင်းရွက်ခြင်း တွင်ပနိုင်မို  အသူမည်းကင်းရွက်ခြင်း တွင်ပနိုင်မို  အသူမည်းကင်းရွက်ခြင်း တွင်ပနိုင်မို  (၂၀)  အထုံခြင်း သို့မဟုတ်ခဲ့သည်မှ မောင်းရနှင်မြင်းမြန်မှ အသမစ်ထားရှိသည်ဟု မှတ်သူများသည် အပစ်တက်သည်မှာ ကျွန်ပို မော်တက်သည်အား ကျွန်ုပ်အသူမှု မော်တက်သည် ကျွန်မိုမှုတာစန်ပူများသည် အပစ်တက်သည် အသုံချင်ရှိ  လက်စ်ခြင်း သို့မဟုတ် ႀက်တစ်းဆက်ခြင်းအား ခြင်းပယ်ခြင်းစုံရသူစစ်ဦးတစ်ဆောက်မှ မောင်းနှင့်ခြင်းမြန်ရှိ ကျွန်ပိုမှုတာစန်ယူပါသည်။  Declaration by Proposer  The declaration in this proposal shall be deemed to be based on the contract between the insurer and the insured and to be incorporated into this contract. LVWe undertake that the vehicle to be insured shall not be driven by anyone who to my/our knowledge, has been refused the acceptance and/or the renewal by any of the insurance company.								
အာမင်ကုမ္ပဏီအမည် Name of Insurance Company ပေါ်လစီအမှတ် Policy No.  သင်အပါအဝင် ယစုယာဉ်ကို မောင်းနှင်မည်သူများ Has any insurer in respect of yourself or any other person who will drive, ever  သင်အပါအဝင် ယစုယာဉ်ကို မောင်းနှင်မည်သူများ Has any insurer in respect of yourself or any other person who will drive, ever  အသူမထားခြင်းကို အာပမံလက်စံသူမှ ငြင်းပယ်ခွင်းခြင်း Has the insured ever deried the insurance  အသူမည်းကင်းရွက်ခြင်း ဆိုပီနှစ်ပဲ Has the insured ever deried the insurance  အသူမည်းကင်းရွက်ခြင်း ဆိုပီနှစ်ပဲ Has the insured over deried the insurance  အသူမည်းကင်းရွက်ခြင်း တွင်ပနိုင်မို  အသူမည်းကင်းရွက်ခြင်း တွင်ပနိုင်မို  အသူမည်းကင်းရွက်ခြင်း တွင်ပနိုင်မို  (၂၀)  အထုံခြင်း သို့မဟုတ်ခဲ့သည်မှ မောင်းရနှင်မြင်းမြန်မှ အသမစ်ထားရှိသည်ဟု မှတ်သူများသည် အပစ်တက်သည်မှာ ကျွန်ပို မော်တက်သည်အား ကျွန်ုပ်အသူမှု မော်တက်သည် ကျွန်မိုမှုတာစန်ပူများသည် အပစ်တက်သည် အသုံချင်ရှိ  လက်စ်ခြင်း သို့မဟုတ် ႀက်တစ်းဆက်ခြင်းအား ခြင်းပယ်ခြင်းစုံရသူစစ်ဦးတစ်ဆောက်မှ မောင်းနှင့်ခြင်းမြန်ရှိ ကျွန်ပိုမှုတာစန်ယူပါသည်။  Declaration by Proposer  The declaration in this proposal shall be deemed to be based on the contract between the insurer and the insured and to be incorporated into this contract. LVWe undertake that the vehicle to be insured shall not be driven by anyone who to my/our knowledge, has been refused the acceptance and/or the renewal by any of the insurance company.			Tage (			Mile Salesia		
Has any insurer in respect of yourself or any other person who will drive, ever	Name of Insurance Company ပေါ် လစီအမှတ် Policy No.	နှင့်မသိသများ		Regis	stration of the Vehic			
Has the insured ever denied the insurance ves some surance ves No Pay the premium with special conditions ရှိ မှု Yes No	Has any insurer in respect of yourself or any other person who will drive, ever			ver	Yes No			
ပထမအကြိန် ဆုံးရွ်းမှုရှိခဲ့လျှင် အသေးစိတ်ဖော်ပြရန် မှို Yes No  အထိုပြုသူ၏ ဖော်ပြရက်  အထိုပြုသူ၏ ဖော်ပြရက်  ဤအဆိုပြုလှာတွင် ဖော်ပြရက်များသည် အာမခံလက်ခံသုကုမ္ပကီနှင့် အာမခံထားသူအကြားတွင် ချုပ်ဆိုထားသော ပဋိညဉ်ကိုအခြေခံသည်ဟု မှတ်ယုရမည်ဖြစ်သည်။ ဤကြော်ငြာလွှာ/ အဆိုပြုလှု အပေါ်တွင်ဖော်ပြထားသော အချက်များသည် ဤပဋိညဉ်တွင် ထည့်သွင်းချုပ်ဆိုထားသည်ဟု ယူဆသည်။ အာမခံထားရှိမည့် ဖော်တော်ယာဉ်အား ကျွန်ုပ်သိသမျှ ဖော်စေတာ်ယာဉ် အာမခံကုမ္ပဏီ လက်ခံခြင်း သို့မဟုတ် သက်တမ်းဆက်ခြင်းအား ငြင်းပယ်ခြင်းခံရသူတစ်ဦးတစ်ယောက်မှ မောင်းနှင်ခြင်းမပြုရန် ကျွန်ုပ်မှတာဝန်ယူပါသည်။  Declaration by Proposer  The declaration in this proposal shall be deemed to be based on the contract between the insurer and the insured and to be incorporated into this contract. I/We undertake that the vehicle to be insured shall not be driven by anyone who to my/our knowledge, has been refused the acceptance and/or the renewal by any of the insurance company.   ရက်နှဲ  Proposer's Signature	Has the insured ever denied the insurance အထူးစည်းကမ်းချက်ဖြင့် အဝိုပရီမီယံ				L Yes L No No □ VÅ			
ဤအဆိုပြုလွှာတွင် ဖော်ပြချက်များသည် စာာမခံလက်ခံသူကုမ္ပကီနှင့် အာမခံထားသူအကြားတွင် ချုပ်ဆိုထားသော ပဋိဉာဉ်ကိုအခြေခံသည်ဟု မှတ်ယူရည်ဖြစ်သည်။ ဤကြော်ပြာလွှာ/ အဆိုပြုလွှ အပေါ်တွင်ဖော်ပြထားသော အချက်များသည် ဤပဋိဉာဉ်တွင် ထည့်သွင်းချုပ်ဆိုထားသည်ဟု ယူဆသည်။ အာမခံထားရှိမည့် မော်တော်ယာဉ်အား ကျွန်ုပ်သိသမျှ မော်တော်ယာဉ် အာမခံကုမ္ပတီ လက်ခံခြင်း သို့မဟုတ် သက်တမ်းဆက်ခြင်းအား ငြင်းပယ်ခြင်းခံရသူတစ်ဦးတစ်ယောက်မှ မောင်းနှင်ခြင်းမပြုရန် ကျွန်ုပ်မှတာဝန်ယူပါသည်။ Declaration by Proposer  The declaration in this proposal shall be deemed to be based on the contract between the insurer and the insured and to be incorporated into this contract. I/We undertake that the vehicle to be insured shall not be driven by anyone who to my/our knowledge, has been refused the acceptance and/or the renewal by any of the insurance company.   ရက်စွဲ  Date  Proposer's Signature	ပထမအကြိမ် ဆုံးရှုံးမှုရှိခဲ့လျှင် အဒေ	ားစိတ်ဖော်ပြရန် ရှိ			Yes	No.		
vehicle to be insured shall not be driven by anyone who to my/our knowledge, has been refused the acceptance and/or the renewal by any of the insurance company.  အာမခံအဆိုပြုသူ၏ လက်မှတ် Proposer's Signature	အပေါ်တွင်ဖော်ပြထားသော အချက်မ	ျားသည် ဤပဋိဘဉ်တွင် ထည့်သွ	င်းချုပ်ဆိုထ ဦးတစ်ယေ	ယူအကြားတွင် ချုပ်ဆိုထားဒေ ားသည်ဟု ယူဆသည်။ အာဂ ာက်မှ မောင်းနှင်ခြင်းမပြုရန် ဂ	မခံထားရှိမည့် မော်မေ ကျွန်ုပ်မှတာဝန်ယူပါသ	တာ်ယာဉ်အား ကျွန်ပ်သိသမျှ မော်ဝေ	ကြော်ငြာလွှာ/အဆိုပြုလွှာ က်ာယာဉ် အာမခံကုမ္ပဏီမှ	
Proposer's Signature								
ကားခဲ့တက်ပြာသစ် အယဉ်								
Proposer's Name					အာမခံအဆိုပြုသူ၏ ဒ Proposer's Name	ာမည် 		